

## သတင်းပို့တိုင်ကြားနိုင်သောအပြုအမူဆိုင်ရာ စီမံချက်အကြောင်း

ဗစ်တိုးရီးယားပြည်နယ် သတင်းပို့တိုင်ကြားနိုင်သောအပြုအမူဆိုင်ရာ စီမံချက်မှ အချို့အဖွဲ့အစည်းများအား ၎င်းတို့၏အလုပ်သမားများ သို့မဟုတ် စေတနာ့ဝန်ထမ်းများ ကျူးလွန်ခဲ့သည့် ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု၊ မလျော်မကန်ပြုမှုတို့နှင့်ပတ်သက်၍ စွပ်စွဲချက်များကို ကလေးသူငယ်နှင့် လူငယ်များဆိုင်ရာကော်မရှင်သို့ သတင်းပို့တိုင်ကြားရမည်ဖြစ်ကြောင်း ပြဌာန်းထားပါသည်။

ဤစီမံချက်၏ရည်ရွယ်ချက်မှာ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု၊ မလျော်မကန် ပြုမှုတို့နှင့်စပ်လျဉ်းသည့် စွပ်စွဲချက်များအပေါ် အဖွဲ့အစည်းများ၏ တုံ့ပြန်ဆောင်ရွက်ပုံများ တိုးတက်လာစေရန် ဖြစ်သည်။

ဤစီမံချက်အရ -

- အဖွဲ့အစည်းများသည် ၎င်းတို့၏အလုပ်သမားများနှင့် စေတနာ့ ဝန်ထမ်းများ ကျူးလွန်ခဲ့သည့် ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု၊ မလျော်မကန် ပြုမှုတို့နှင့်စပ်လျဉ်းသည့် စွပ်စွဲချက်များကို တုံ့ပြန်ဆောင်ရွက်ပေးရမည်
- အဖွဲ့အစည်းများသည် စွပ်စွဲချက်များအကြောင်းကို ကော်မရှင်သို့ တင်ပြရမည်
- စွပ်စွဲချက်များအပေါ် အဖွဲ့အစည်းများ မည်သို့ တုံ့ပြန်ဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးနေသည်ကို ကော်မရှင်မှ ကြီးကြပ်ရမည်
- အဖွဲ့အစည်းများ၊ စည်းကမ်းထိန်းသိမ်းသူများ၊ ရဲတပ်ဖွဲ့များ၊ ကလေးသူငယ် စစ်ဆေးရေးအဖွဲ့နှင့် ကော်မရှင်တို့အချင်းချင်း သတင်းအချက်အလက်များ မျှဝေပေးရမည်။

အဖွဲ့အစည်းများအနေဖြင့် ရာဇဝတ်မှုဖြစ်စေနိုင်သည့် အပြုအမူများကို ရဲသို့ ဆက်လက်သတင်းပို့တိုင်ကြားရမည်။ ရဲဌာနမှူးပေါင်းပါဝင်လာပါက အဖွဲ့အစည်းများ အနေဖြင့် ဆက်လက်စုံစမ်းစစ်ဆေးရမည်ဖြစ်သော်လည်း ရဲဌာနမှ စတင်စုံစမ်း၍ရပါပြီဟု ပြောသည့်အချိန်မှသာ စတင်လုပ်ဆောင်ပါ။

## မည်ကဲ့သို့အပြုအမူမျိုးကို သတင်းပို့တိုင်ကြားနိုင်သနည်း။

- ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ဖော်ကားမှုများ
- ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုကျင့်မှုများ
- ကလေးသူငယ်အပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
- ကလေးသူငယ်အား ကြီးမားသော စိတ်ခံစားမှုပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေနိုင်သည့် အပြုအမူများ
- ကလေးသူငယ်အား သိသိသာသာလျစ်လျူရှုထားခြင်း

ကလေးငယ်ဟုဆိုရာတွင် အသက် 18 နှစ်အောက်ကလေးများ အားလုံးပါဝင်သည်။

သတင်းပို့တိုင်ကြားနိုင်သော အပြုအမူအမျိုးအစားများနှင့်စပ်လျဉ်း၍ ပိုမိုသိရှိလိုပါက ကော်မရှင်ဝဘ်ဆိုက်ပေါ်ရှိ [သတင်းပို့တိုင်ကြားနိုင်သောအပြုအမူဆိုင်ရာ စီမံချက်အကြောင်း](#) သို့ ဝင်ရောက်ကြည့်ရှုပါ။

## ဤစီမံချက်သည် မည်သူတို့နှင့် သက်ဆိုင်သနည်း။

ဤစီမံချက်သည် အချို့သောအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသော အောက်ပါပုဂ္ဂိုလ်များနှင့် သက်ဆိုင်သည် -

- အလုပ်သမားများ
- စေတနာ့ ဝန်ထမ်းများ
- အချို့သောကန်ထရိုက်တာများ
- အဖွဲ့အစည်းတာဝန်ခံများ
- ဘာသာရေးဆိုင်ရာ အကြီးအကဲများ
- ဘာသာရေးအဖွဲ့အစည်းဆိုင်ရာ တာဝန်ခံအရာရှိများ

ပါဝင်သည့်အဖွဲ့အစည်းများနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ကော်မရှင်ဝဘ်ဆိုက်ပေါ်ရှိ [အဖွဲ့အစည်းများအတွက်](#) သို့ ဝင်ရောက်ကြည့်ရှုပါ။



**အဖွဲ့အစည်းများ၏တာဝန်များမှာ အဘယ်နည်း။**

အဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်သည် စီမံချက်မှသတ်မှတ်ပေးထားသော တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက် ဥပဒေအရ တာဝန်ရှိသည်။ အဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်ဆိုသည်မှာ -

- အမှုဆောင်အရာရှိချုပ်
- အဖွဲ့အစည်း၏ အကြီးဆုံးအရာရှိ
- အဖွဲ့အစည်းမှာ ဗစ်တိုးရီးယားအစိုးရဌာနတစ်ခုဖြစ်လျှင် အတွင်းရေးမှူး

အဖွဲ့အစည်းတွင် အမှုဆောင်အရာရှိချုပ်၊ အကြီးဆုံးအရာရှိ သို့မဟုတ် ထိုရာထူးအဆင့်ရှိသူတစ်ဦးမရှိလျှင် ၎င်းတို့အနေဖြင့် ခေါင်းဆောင်တစ်ဦးကို အမည်စာရင်းတင်သွင်းနိုင်သည်။ ယင်းအတွက် လျှောက်လွှာကို ကော်မရှင်ဝဘ်ဆိုက်ပေါ်ရှိ [အဖွဲ့အစည်းခေါင်းဆောင် တစ်ဦးအမည်စာရင်းတင်သွင်းခြင်း](#) ခေါင်းစဉ်အောက်မှ ရယူနိုင်သည်။

အဖွဲ့အစည်းခေါင်းဆောင်တစ်ဦး ဆောင်ရွက်ရမည့်မှာ -

- ကလေးသူငယ်များ ဘေးအန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရမည်
- အဖွဲ့အစည်းတွင် တိုင်ကြားမှု သို့မဟုတ် စွပ်စွဲမှုများ ပြုလုပ်နိုင်သည့် နည်းလမ်းများရှိနေအောင် ဆောင်ရွက်ရမည်။

သင့်အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သူအား ကွဲပြားပြားမသိပါက အကူအညီရယူရန် ကော်မရှင်သို့ ဆက်သွယ်ပါ။

**အဖွဲ့အစည်းခေါင်းဆောင်သည် မည်သည်တို့ကို လုပ်ဆောင်ရမည်နည်း။**

	စွပ်စွဲချက်တစ်ခုကို စတင်သိရှိပြီးနောက် ရုံးဖွင့်ရက် 3 ရက်အတွင်း ကော်မရှင်သို့ အကြောင်းကြားပါ။
အကြောင်းကြားပါ	
	<ul style="list-style-type: none"> <li>• စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပါ</li> <li>• စုံစမ်းစစ်ဆေးခြင်းကို မည်သူလုပ်ဆောင်နေကြောင်း ကော်မရှင်ကို ပြောပြပါ</li> <li>• ကလေးသူငယ်များကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းပါ</li> </ul>
စုံစမ်းစစ်ဆေးပါ	
	စွပ်စွဲချက်တစ်ခုကို သိရှိပြီးသည့်နေ့မှစ၍ <b>ပြက္ခဒိန်ရက် 30</b> အတွင်း ကော်မရှင်သို့ အသေးစိတ်နောက်ဆုံးရ သတင်းများ ပေးပို့ပါ။
နောက်ဆုံးရသတင်းများ ပေးပို့ပါ	
	စုံစမ်းမှုရလဒ်၊ အဖွဲ့အစည်းမှ နောက်ထပ်ဆောင်ရွက်သွားမည့်အရာနှင့် ဆောင်ရွက်ရသည့်အကြောင်းရင်းတို့အား ကော်မရှင်အား ပြောပြပါ။
နောက်ဆုံးရလဒ်များ	

အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးသည် **ရုံးဖွင့်ရက် 3 ရက်** နှင့် **ပြက္ခဒိန်ရက် 30 ရက်**အတွင်း အကြောင်းကြားရမည်ဟူသော စည်းမျဉ်းများကို လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက **ဥပဒေချိုးဖောက်သောပြစ်မှုတစ်ခု ဖြစ်သည်။**

အဖွဲ့အစည်းခေါင်းဆောင်၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်သည့် အချက်အလက်များကို ကျွန်ုပ်တို့၏ဝဘ်ဆိုက်တွင် ရယူနိုင်သည်။

**အကူအညီရရှိနိုင်သည့် နေရာ**

သင့်အနေဖြင့် ကော်မရှင်သို့ အောက်ပါတို့ဖြင့် ဆက်သွယ်နိုင်သည် -

- တယ်လီဖုန်း - (03) 8601 5281
- အီးမေးလ် - [contact@ccyp.vic.gov.au](mailto:contact@ccyp.vic.gov.au)

ကော်မရှင်၏ဝဘ်ဆိုက်ဖြစ်သော - [www.ccyp.vic.gov.au](http://www.ccyp.vic.gov.au) တွင် အချက်အလက်များ ပိုမိုရယူနိုင်သည်။

စကားပြန်တစ်ဦးလိုအပ်ပါက ဘာသာပြန်ဆိုခြင်းနှင့် စကားပြန် ဝန်ဆောင်မှုထံ ဖုန်း 13 14 50 ဖြင့် ခေါ်ဆိုပြီး ကလေးသူငယ်နှင့် လူငယ်များဆိုင်ရာ ကော်မရှင် ဖုန်း 03 8601 5281 သို့ ဆက်သွယ်ပေးပါရန် တောင်းဆိုနိုင်သည်။

